

# ငှက်ပျောသီးနှင့်ကျန်းမာရေး

- |   |    |
|---|----|
| ၁။ ငှက်ပျောသီးရဲ့ သမိုင်းကြောင်း                      | ၂  |
| ၂။ ငှက်ပျောသီးရဲ့ အာနိသင်                             | ၃  |
| ၃။ ငှက်ပျောသီးစားလျှင် ရရှိနိုင်မည့်အကျိုးကျေးဇူးများ | ၅  |
| ၄။ ငှက်ပျောသီးမှာပါတဲ့ K 40 ရဲ့အစွမ်းအာနိသင်          | ၉  |
| ၅။ ဆီးချိုရောဂါသည်များငှက်ပျောသီးစားလို့ရမရ           | ၁၂ |
| ၆။ ငှက်ပျောသီးစားလို့မရသူများ                         | ၁၃ |
| ၇။ ငှက်ပျောခြံတွင် သွားရောက်လေ့လာခြင်း                | ၁၄ |
| ၈။ ငှက်ပျောသီးဈေးတွင် သွားရောက်မေးမြန်းခြင်း          | ၁၇ |
| ၉။ ငှက်ပျောသီးကိုမြန်မြန်မှည့်စေတဲ့မှည့်ဆေးအကြောင်း   | ၂၂ |
| ၁၀။ ကမ္ဘာ့ငှက်ပျောသီးထုတ်လုပ်မှု                      | ၂၄ |
| ၁၁။ ကမ္ဘာ့ငှက်ပျောသီးတင်ပို့ရောင်းချမှု               | ၂၅ |
| ၁၂။ နိဂုံးချုပ်အကြံပြုချက်                            | ၂၆ |